

体不舒服已经有些日子了。 / သူဖတ်တာထင်ထင်ငေါ့ငေါ့ ~ တယ်။他念得结结巴巴的。 II ဝါ <shi> ①存在于……的，在……的：ဆင်မြင်းထက်~ထိုင်ဖရာနေရာကိုကတင်းဟုခေါ်၏။在马上，象背上坐的地方叫“鞍子”。②(古)好象，有如……，用法同 မျလောက် / အချို့သောလယ်ကြက်များကားသာမန်ကြောင် ~ ကြီး၏။有的田鼠有一般猫那么大。③(合)加在某些动词后面构成双音词：တွေ့ ~ 遇见，看到 / ရ ~ 得到 / ရောက် ~ 到达

ရှိခိုး ကါ <shit kho> 顶礼，膜拜，礼拜，叩头： ~ ကန်တော့သည်။ 顶礼，膜拜。 / ~ ပူဇော်သည်။ 顶礼，膜拜。 / ~ ဦးချသည်။ / ~ ဦးတိုက်သည်။ 叩头膜拜。 / ရှိကြီးခိုးပါရဲ့။ 我给你叩头了求求你。

ရှိခိုးကောင် နှ၊ <shit kho: gaun> 【动】螳螂 (mantis)
 ရှိခိုးပင် နှ၊ <shit kho: bin> 午草，午荻(日本) Desmodium Gyrans

ရှိခိုးဦးတင် I ကါ <shit kho: u: tin> 叩头，膜拜 II <shit kho: u: tin> 低三下四，卑躬屈膝：ဘောလုံးသွားဝှားတာ ~ ပြောခဲ့ရတယ်။ 去借个球，还得低三下四的。 / ~ လုပ်မနေနိုင်ဘူး။ 绝不能卑躬屈膝。

ရှိစုမဲ့စု I နှ၊ <shi' zu' me' zu'> 仅有的东西 II နှဝါ <shi' zu' me' zu'> 仅有的，少得可怜的，很少的：မြက်ခင်းပြင်ကလေး ~ မှာခြောက်သယောင်းနေ၏။ 仅有的的一小块草地，也枯黄了。 / ~ အဝတ်အစားများမီးထိပါသွားသည်။ 仅有的的一点衣服也被烧光了。

ရှိထင် ကါ <shit tin> = ရှိခိုး
 ရှိပူဇော် ကါ <shit pu zaw> 顶礼膜拜
 ရှိပန် ကါ <shit pan> (诗)稟告，祈求
 ရှိမုံ နှ၊ <shit mon> 合十，合掌
 ရှိရှင်းစွဲ နှ၊ <shi' yin: zwe> 原有的东西，原有的基础：ဖော်ပြပါလုပ်ငန်းများကို ~ တွင်များစွာတိုးချဲ့လုပ်ကိုင်နိုင်သည်။ 上述企业可以在原有基础上大大发展。

ရှိရည် ကါ <shit yi> = ရှိခိုး
 ရှိရှား/ရှင်ရှား နှ၊ <shit sha:> = သျှိသျှား
 ရှိရှင်ကော်ရော် ကါ <shi' shin kaw yaw> = ရှိခိုး
 ရှိရှင်ခိုး ကါ <shi' shin kho: /shit shin kho:> = ရှိခိုး
 ရှိလောက် ဝါ <shi' laut> (古)大概，大约，约摸
 ရှိဦးခိုက် ကါ <shit u: khait> 顶礼膜拜，同义词有： ရှိဦးချ ၊ ရှိဦးတင် ၊ ရှိဦးပန်ဆင် ၊ ရှိဦးသ
 ရှိကာကိုမြို့ နှ၊ <shi ka ko myo'> (美国)芝加哥市
 ရှိတင် နှ၊ <shi tin> [英 sheeting] 一种印花细布
 ရှိထိုး ကါ <shi hto:> 玩一种游戏(玩时边发出“ရှိ...”声边跑)

ရှိဖိ ဝသါ <shi shi> 嗞嗞声(蛇的叫声)၊ မြေ ~ မြည်သံကြားသလား။ 听见蛇的嗞嗞声了吗?

ရှိ နှ၊ <shi:> (粗)妈的!该死的! ~ မပု၊မင်းကအသံမပေးဘာမပေးနဲ့။ 真该死!怎么不声不响的!

ရှိယား နှ၊ <shi: ya:> [英 sheet] 透明薄细织物
 ရှိလိုက် နှ၊ <shi: lait> [英 scheelite] 【矿】白钨矿

ရှု I ကါ <shu'> ①观看，看： ကြည့် ~ 观看 / ~ မခန်း / ~ မငြီး / ~ မရဲ / ~ မဝ 看不厌 ②凝视： ကသိုဏ်း ~ 【佛】止观，禅定 / ဝိပဿနာ ~ 凝神坐禅 II နှ၊ <hsu'> 面部表情，脸色： ~ တည်တည် 脸部表情严肃 / ~ တင်းတင်း 表情严峻

ရှုကြီး ကါ <shu' gyi:> 严肃： ဤသူ့အလှူနဲ့ ~ သည်။ 这人很严肃。

ရှုကြည့် ကါ <shu' kyi'> = ကြည့်ရှု
 ရှုကွက် နှ၊ <shu' gwet> 视野，景象

ရှုကွက်ရှုကွင်း နှ၊ <shu' gwet shu' gwin:> = ရှုကွက်
 ရှုကွင်း နှ၊ <shu' gwin:> = ရှုကွက်

ရှုခင်း နှ၊ <shu' gin:> 风景，景致，景色，视野： ~ ကောင်းသည်။ 风景好。

ရှုငဲ့ ကါ <shu' nge'> ①照顾，体谅： သူ့ထပါးကိုလဲ ~ အုံးမှပေါ့။ 得照顾别人才行呐! ②斜视

ရှုအိ နှဝါ <shu' z-i> 好看的，看不厌的： ~ သောကြာနီတော 一大片赏心悦目的红荷花

ရှုစား ကါ <shu' za:> 欣赏，观赏：(皇帝、王子等的)观看

ရှုစောက် ကါ <shu' saut> (古)凝视，注视，盯着

ရှုစိန်း ကါ <shu' sein:> (诗)凝视，盯着

ရှုစိမ့် ကါ <shu' zein'> = ရှုဆိတ်

ရှုဆိတ် ကါ <shu' hseit> ①忍心看下去： ကျနော်အပြစ်ကိုသူကမ ~ နိုင်ရှိသည်။ 我的遭遇他看下去。 / မင်းမို့လို့ ~ တယ်ကွာ။ 只有你才忍心看。②(看着)顺眼，愿意

ရှုညောင်း ကါ <shu' nyaun:> (诗)凝视

ရှုတင်း နှဝါ <shu' tin:> 扳着面孔的，严峻的

ရှုတင်းတင်း ကါ <shu' tin: din:> 一本正经，板着脸： သူက မျက်နှာထားကို ~ ထားလိုက်သည်။ 他扳起了面孔。

ရှုတည့် နှဝါ <shu' ti> 表情严肃

ရှုတည့်တည့် ကါ <shu' ti di> 严肃，正经： သူ့ညီသည်ခါတိုင်း ~ နေတတ်သည်။ 他弟弟平常很严肃。

ရှုထောင့် နှ၊ <shu' daun'> 看问题的角度；观点： ~ အယူအဆ 取景，构思，构图

ရှုဖွယ် နှ၊ <shu' bwe> 值得看，…必读： အိမ်ထောင်ဦး ~ <新婚必读>

ရှုမော ကါ <shu' maw:> 动人，景色宜人，引人入胜： ~ ဘွယ်ကောင်းသောမြင်ကွင်း 秀丽宜人的景色

ရှုမြော် ကါ <shu' myaw> 眺望，遥望

ရှုမြင် ကါ <shu' myin> ①观察，察看： ~ စွမ်းကောင်းသူ 观察力很强的人 / ~ ကွင်း 视野，景象 ②理解，领悟